


Tümpang ming püng Arhlui


အကြံကောင်းသော ကြွယ်ပ






Yannak ka, arhlui pakhat en nak arl noi
pathum kho hrong pakhat ah am awm hmai.

တစ်ခါတုန်းက ကြက်ဖတစ်ကောင်နဲ့ ကြက်မသုံးကောင်တို့ဟာ
တောအုပ်တစ်ခုမှာ အတူနေထိုင်ကြတယ်။




Nin öt nin ah ka, arl noi pathum a hmün
pakhat ah am tui hmai.

တစ်နေ့မှာ ကြက်မသုံးကောင်စလုံးဟာ တစ်နေရာတည်း၊
တစ်ချိန်တည်းမှာ ဥတွေဥကြတယ်။



Khalang arl ti en nah arl ca nam am va
khëu len.


အဲဒီဥထွေကနေ ကြက်ကလေးတွေပေါက်လာကြတယ်။



Arl ca nam ka, a töng la am cë awm hmai.

ကြက်ကလေးတွေဟာ အတူတူ သွားလာနေထိုင်ကြတယ်။





Arl noi pathum len ka nang nge ca, kēi-e
ka ca, ti u-en am rawrt ku, am tüh ku len.

ကြက်မသုံးကောင်ကတော့ သူ့ကလေး၊ ငါ့ကလေးဆိုပြီး
ကလေးလူကြရင်း အချင်းချင်းခွပ်နေကြသတဲ့။



Kha phawng en nin öt ah ka,
arlhlui haw arl noi nam nü na am canam
haw i tel pë u am ti nah.

ဒီလို့နဲ့တစ်ရက်မှာ ကြက်ဖကြီးကို ကြက်မတွေက
သူတို့ကလေးတွေကို ခွဲပေးဖို့ တောင်းဆိုကြတယ်။



Kha len ah ka arl hlui en, arl noi nam haw
a hla la a köu köu la awm u lah
“Awt... awt.... awt...” ti u a ti na hëi.

ဒီတော့ ကြက်ဖကြီးက ကြက်မသုံးကောင်ကို မလှမ်းမကမ်း
တစ်နေရာစီမှာ နေခိုင်းပြီး “အွပ်. . . အွပ်. . . အွပ်. . .” လို့
အသံကြပြုပါဆိုပြီး ပြောလိုက်တယ်။



Arl noi nam pathum kha a rök phawng la
“Awt... awt.. awt..” am ti lo ah kha,
am canam kha am me am noi dën la am va
cou len.

ကြက်မသုံးကောင်လည်း ပြောတဲ့အတိုင်းနေပြီး
“အွပ်... အွပ်... အွပ်...” လို့ အသံပေးလိုက်တော့
ကြက်ကလေးတွေက သူတို့ရဲ့အမေတွေဆီကို
အသီးသီး ပြေးသွားကြတယ်။



Arl noi nam phë am ca nam man hou
hëi-en am üm ah yërl len.

ကြက်မတွေလည်း သူတို့ကလေးတွေပြန်ရလို့
သိပ်ကိုပျော်ရွှင်နေကြတော့တယ်။



Arl hlui haw phë a hläm nah am yërl ah
üm nah len.

ကြက်ဖကြီးကိုလည်း အားလုံးက ပိုပြီး
လေးစားချစ်ခင်ကြတာပေါ့ကွယ်။



ရန်ကင်း တူ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ရေးသားပြုစုသည်။



H&M FOUNDATION

